

သတင်း ထုတ်ပြန်ချက်

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက်၊ မြန်မာစံတော်ချိန် ၀၇:၀၀/(UTC အချိန် ၀၀:၃၀) နာရီအထိ တားမြစ်ထားသည်။

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™

PMI သည် အောက်တိုဘာလတွင် လေးနှစ်နီးပါး အနိမ့်ဆုံးသို့ လျော့ဆင်းသွားခြင်း

အဓိက တွေ့ရှိချက်များ

ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာမှစပြီး အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခြင်း

လုပ်ငန်းသစ်များ တတိယမြောက်လ ဆက်တိုက် ကျဆင်းလာနေခြင်း

အလုပ်နေရာများ ဆက်ပြီး နည်းပါးလာနေခြင်း

နောက်ဆုံးရ IHS Markit Purchasing Managers' Index (PMI™) ဒေတာအရ အာဆီယံ ကုန်ထုတ်လုပ်ရေး လုပ်ကိုင်မှု အခြေအနေများမှာ အောက်တိုဘာလတွင် ဆက်လက် ဆုတ်ယုတ်လာခဲ့ပါသည်။

အဓိက အကျဆုံး PMI သည် စက်တင်ဘာလတွင် ၄၉.၁ ရှိနေရာမှ အောက်တိုဘာလတွင် ၄၈.၅ သို့ ကျဆင်းသွားခဲ့ပြီး အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းက လုပ်ငန်းလည်ပတ်မှု အခြေအနေများ ငါးလမြောက် ဆက်တိုက် ကျဆင်းလာခဲ့မှုကို အချက်ပြနေသော်လည်း ကျဆင်းမှု အရှိန်မှာ အသင့်အတင့် ဖြစ်ခဲ့ပါသည်။ သို့သော်လည်း အဓိကအကျဆုံး အညွှန်းမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာမှစပြီး အနိမ့်ဆုံး ဖြစ်လာပြီး ပါဝင်သည့်နိုင်ငံ ခုနစ်နိုင်ငံအနက် နှစ်နိုင်ငံတို့ကသာ အခြေအနေများ တိုးတက်လာသည်ဟု အစီရင်ခံခဲ့ကြသည်။ ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှစပြီး အလုပ်နေရာများ အများဆုံး ကျဆင်းလာခြင်းနှင့်အတူ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ အရှိန်ရ ကျဆင်းလာမှုက အဓိကအကျဆုံး အညွှန်းအပေါ်သို့ ဖိစီးခဲ့ကြပါသည်။

ဖေဖော်ဝါရီလမှစပြီး လစဉ် တွေ့မြင်ခဲ့ကြရသည့်အတိုင်း မြန်မာနိုင်ငံသည် စောင့်ကြည့်နေသည့် ခုနစ်နိုင်ငံများအနက် ခြုံငုံပြောရလျှင် အားအကောင်းဆုံး ထုတ်လုပ်နိုင်စွမ်းကို မှတ်တမ်းတင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဓိကအကျဆုံး PMI (၅၃.၀) မှာ ရွန်ဟုမေ့၍ အမြင့်ဆုံးဖြစ်ခဲ့ပြီး ထုတ်လုပ်မှု အော်ဒါအသစ်များနှင့် အလုပ်ခန့်အပ်မှု ထပ်လောင်းခြင်းတို့ကလေးကြောင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများ အခိုင်အမာ တိုးတက်လာခဲ့ခြင်းကို အချက်ပြနေပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဦးမော့မှုကို အစီရင်ခံခဲ့သည့် တစ်ခုတည်းသော နောက်တစ်နိုင်ငံ ဖြစ်ပြီး အဓိကအကျဆုံး အညွှန်းကိန်း (၅၂.၁) က ကုန်ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ အသင့်အတင့် တိုးတက်လာကြောင်းကို မီးမောင်းထိုးပြနေလျက် တိုးတက်မှု နှုန်းမှာမူ ဇန်နဝါရီလမှစပြီး ပူးတွဲအမြင့်ဆုံးသို့ မြင့်တက်သွားခဲ့ပါသည်။

ယင်းအတောအတွင်းမှာ ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် အောက်တိုဘာလတွင် တုန်ခါစဉ်လားခဲ့ပြီး အဓိကအကျဆုံး အညွှန်းကိန်း (၅၀.၀) က လုပ်ငန်းလည်ပတ်မှု အခြေအနေများမှာ စက်တင်ဘာလတွင် အနည်းငယ် တိုးတက်ခဲ့သည့် နောက်ပိုင်း ပြောင်းလဲမှုမရှိကြောင်း အချက်ပြနေသည်။ အလားတူပင် ဗီယက်နမ်နိုင်ငံတွင်ပါ အဓိကအကျဆုံး အညွှန်းကိန်းမှာ ၅၀.၀ တွင် ရှိနေခဲ့ခြင်းဖြင့် ကုန်ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ ပြောင်းလဲမှုမရှိကြောင်းကို မီးမောင်းထိုးပြလိုက်ပြီး စစ်တမ်း၏ စံချိန်တင် ၄၆ လ ကြာခဲ့သည့် တိုးတက်မှုအစဉ်ကို အဆုံးသတ်လိုက်သည်။

နိုင်းယုပြည်ကျွန်း မလေးရှားနိုင်ငံသည်လည်း လုပ်ငန်းအခြေအနေများ ဆယ့်သုံးလမြောက် ဆက်တိုက် ဆုတ်ယုတ်လာကြောင်း အစီရင်ခံခဲ့သည်။ အဓိက အကျဆုံး အညွှန်းကိန်း (၄၉.၃) မှ အနည်းငယ် ဦးစိုက်ကျနေကြောင်းကို အချက်ပြလိုက်သော်လည်း ကျဆင်းမှု အရှိန်မှာ ဧပြီလမှစပြီး အနည်းဆုံး ဖြစ်ခဲ့သည်။ ယင်းအတောအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံက ကုန်ထုတ်လုပ်ရေး အခြေအနေများ ဆက်လက်ဆုတ်ယုတ်လာနေခြင်းကို အချက်ပြနေပြီး အဓိက အကျဆုံး အညွှန်းကိန်း (၄၇.၇) မှာ လေးနှစ်နီးပါး အနိမ့်ဆုံးနားသို့

ဆက်ဖတ်ရန်...

အာဆီယံ ထုတ်လုပ်မှု PMI

ရာသီအလိုက် ညွှန်ကြားခြင်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသွားသည်မှာ-

"အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် အောက်တိုဘာလတွင် ဆက်လက် ကျဆင်းလာခဲ့ပြီး အဓိက အကျဆုံး PMI သည် လေးနှစ်နီးပါး အတွင်းမှာ အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။ လုပ်ငန်းများက ၂၀၁၅ ခုနှစ် နိုဝင်ဘာမှစပြီး ထုတ်လုပ်မှု အပြင်းထန်ဆုံး ကျဆင်းမှုကို အချက်ပြလိုက်ပြီး အော်ဒါအသစ်များမှာ သုံးလဆက်တိုက် ကျဆင်းလာခဲ့ပါသည်။"

"ဝယ်လိုအား အခြေအနေများ အားနည်းလာမှုနှင့် ထုတ်လုပ်ရေး တောင်းဆိုချက်များ နိမ့်ကျလာနေသည့် အချိန်မှာ ကုမ္ပဏီများသည် အလုပ်ခန့်အပ်ခြင်းကို ငါးလဆက်တိုက် လျော့ချလာခဲ့ပြီး အလုပ်နေရာ ရှားပါးလာနှုန်းမှာ စက်တင်ဘာလမှစပြီး ပိုအရှိန်ရလာခဲ့သည်။"

"နိုင်ငံအဆင့်တွင် မြန်မာနှင့် ဖိလစ်ပိုင်တို့ကသာ လုပ်ငန်းလည်ပတ်မှု အခြေအနေများ ပိုကောင်းလာခဲ့ကြောင်း အစီရင်ခံခဲ့ကြချိန်မှာ ၎င်းတို့နှင့် ဆန့်ကျင်လျက် စင်ကာပူမှာ စိုးရိမ်ဖွယ်ရာ ဆုတ်ယုတ်လာခဲ့ပြီး မလေးရှား နိုင်ငံထဲတွင် ရှေ့ဆက် ကျဆင်းလာခဲ့သည်။"

"အခြေအနေများ မတည်မငြိမ် ဖြစ်နေသော်လည်း အာဆီယံ ကုန်ထုတ်လုပ်ကြသူတို့က လာမည့်နှစ်အတွက် ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အကောင်းမြင်မြဲ မြင်လျက် ရှိနေကြပါသည်။ သို့သော်လည်း ဖေဖော်ဝါရီလမှစ၍ အနာဂတ်ဆိုင်ရာ မရေရာမှုများ တိုးလာနေသည့် အကြားမှာ ထိုသို့အကောင်းမြင်မှုများ အားပျော့လာခဲ့ပါသည်။"



ကျဆင်းသွားပါသည်။ နောက်ဆုံးအနေနှင့် စင်ကာပူနိုင်ငံက လုပ်ငန်းလည်ပတ်မှု အခြေအနေများ ဆက်လက်ပြီး သိသာစွာ ဆုတ်ယုတ်လာခြင်းကို အစီရင်ခံလိုက်ပြီး နောက်ဆုံးရ အဓိကအကျဆုံး အညွှန်းကိန်း (၄၁.၄) မှာ စစ်တမ်း သမိုင်းအတွင်းမှာ (၂၀၁၂ ခုနှစ် ဩဂုတ်လမှစပြီး) အနိမ့်ဆုံး ဖြစ်ပါသည်။

မြို့ပြရေဒါက အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် အောက်တိုဘာလတွင် ဆက်ပြီး ရုန်းကန်ခဲ့ကြရပြီး လုပ်ငန်းလည်ပတ်မှု အခြေအနေများမှာ လေးနှစ်နီးပါး အတွင်းမှာ အပြင်းထန်ဆုံး နှုန်းဖြင့် ဆုတ်ယုတ်လာခဲ့ပါသည်။ ထုတ်လုပ်မှု ရှေ့ဆက် ကျဆင်းလာမှုမှာ အဓိကအကြောင်းရင်းများအနက် တစ်ခု ဖြစ်ခဲ့ပြီး ထုတ်လုပ်မှု ကျဆင်းခဲ့သည့် အရှိန်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံးမှာ ဖြစ်ခဲ့သည်။ အော်ဒါရရှိသည့် ပမာဏများ တတိယလမြောက် ဆက်တိုက် ကျဆင်းလာမှုမှာ လေးနှစ်နီးပါးအတွင်းမှာ အရှိန်အမြင့်ဆုံး ဖြစ်ခဲ့ခြင်းက စီးပွားရေးဦးစိုက်ကျဆင်းမှုကို ထိန်းကန်ခဲ့ပါသည်။ ပြည်ပမှ အလုပ်သစ်များ ရရှိမှုသည်ပါ အလားတူ ကျဆင်းလာခဲ့သော်လည်း လက်ရှိ ကျဆင်းမှု အစဉ် သုံးလအတွင်းမှာ အနည်းဆုံး ဖြစ်ခဲ့သည်။

ထုတ်လုပ်ရေး တောင်းဆိုချက်များ နိမ့်ကျလာသည့်အပြင် ကုန်ထုတ်လုပ်ကြသူတို့က အလုပ်နေရာများကို အောက်တိုဘာလတွင် ရှေ့ဆက် လျှော့ချခဲ့ကြရသည်။ အလုပ်နေရာ နည်းပါးလာမှုမှာ ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှစပြီး အရှိန်ပိုမို ပြင်းထန်လာခဲ့သည်။ သို့သော်လည်း လက်ထဲရှိ လက်ကျန် အလုပ်များ၏ စာရင်းမှာ အသင့်အတင့် ကျဆင်းသွားခဲ့ရာ ဖေဖော်ဝါရီလမှစပြီး အရှိန်အမြင့်ဆုံး ဖြစ်ခဲ့သည်။


ယင်းအတောအတွင်းမှာ အောက်တိုဘာလတွင် ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများ အားပျော့သွားသည်။ ထုတ်လုပ်မှု စရိတ်များ မသိမသာသာ တိုးလာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ စစ်တမ်း သမိုင်းအတွင်း အနည်းဆုံးသို့ အားပျော့သွားခဲ့သည်။ ထုတ်လုပ်မှုရေးဆွဲချက်များမှာ အောက်တိုဘာလတွင် မပြောင်းလဲခဲ့သဖြင့် စက်ရုံများ၏ ရောင်းချမှုများ တက်လာခဲ့သည့် ၈၃ လ ကြာခဲ့သည့် အစဉ်ကို အဆုံးသတ်လိုက်သည်။

အောက်တိုဘာ အောက်တိုဘာလ ဝယ်ယူရေးလျှော့ချရေးဆောင်ရွက်မှုများ ရှေ့ဆက် ကျဆင်းလာမှုကို စီးမောင်းတိုးပြုလိုက်ပြီး ကျဆင်းမှုနှုန်းမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံးသို့ အရှိန်ဖြင့် ကျဆင်းသွားခဲ့သည်။ ယင်းနှင့် တပြိုင်နက်တည်း ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများလည်း နိမ့်ကျသွားခဲ့သည်။ ယင်းကျဆင်းမှုမှာ ဇူလိုင်လမှစပြီး အများဆုံး ဖြစ်ခဲ့သော်လည်း မြို့ပြရေဒါ အသင့်အတင့်မျှသာဖြစ်သည်။

နောက်ဆုံးအနေနှင့် လုပ်ငန်းများသည် လာမည့်နှစ်တွင်မှာ ထုတ်လုပ်မှု တိုးတက်လာမည်ဟု ယုံကြည်နေဆဲဖြစ်သည်။ သို့သော်အောင် ဈေးကွက် အခြေအနေများ၏ စိန်ခေါ်မှုများနှင့် မရေရာမှုများက အာဆီယံ ကုန်ထုတ်လုပ်ကြသူတို့ အပေါ်မှာ ဖိစီးနေကြရာ အပြုသဘော အမြင်၏ အသင့်အတင့်မှာမူ မတ်လမှစပြီး အနိမ့်ဆုံးသို့ အားပျော့သွားခဲ့ပါသည်။

ထုတ်လုပ်မှု PMI
အင်ဒိုနီးရှား / မလေးရှား / မြန်မာ / ဖိလစ်ပိုင်
စင်ကာပူ / ထိုင်း / ဗီယက်နမ်

ရာသီအလိုက် ညွှန်ကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်
Lewis Cooper
Economist
IHS Markit
T: +44 1491-461-019
lewis.cooper@ihsmarkit.com
Bernard Aw
Principal Economist
IHS Markit
T: +65 6922 4226
bernard.aw@ihsmarkit.com
Joanna Vickers
Corporate Communications
IHS Markit
T: +44-207-260-2234
joanna.vickers@ihsmarkit.com

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI® ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများမှ ထုတ်လုပ်သည့် ၂၀၁၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်တန်းယူရေး ဖန်တော့များနှင့် ဖန်တော့များထံမှ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် မြေပြားချက်များအပေါ် အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံ ထုတ်လုပ်မှုများ၏ ထပ်ပေါင်း တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်။* မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အား တောက်ပုံအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအခြားအား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် မြေပြားချက်များကို လစဉ် ဒုတိယ လထုတ်ပေးရာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းဂဏန်းတွင် အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ 'ပြိုင်ဘက်' မြေပြားချက်များ၏ ရာခိုင်နှုန်းနှင့် 'အပြောင်းအလဲမရှိဟု မြေပြားချက်တွင်ရှိ စစ်တမ်းကို စုစည်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက မြေပြားချက် ယခင်လထက် တိုးတက်မှုကို ပြုပြီး ၅၀ အောက် ဆိုပါက မြေပြားချက် ကျဆင်းမှုကို ညွှန်ပြပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်စီ၏ အညွှန်းများအား စီရင်လျက် စုစည်း တွက်ယူပါသည်။ နိုင်ငံများအလိုက် စီရင်မှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်။*

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်တန်းယူရေးဖန်တော့များ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ဝါးပုတီး၏ စီရင်မှုတွက်ထားသည့် ပျမ်းမျှကိန်း ဖြစ်သည်- အော်ဒါသစ်များ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)၊ ပစ္စည်းထုတ်လုပ်မှုတွင် ပေးသွင်းမှု ကြားဖြင့်ချိန်များ (၁၅%) နှင့် သို့လှောင်ထားသည့် ထည့်တန်းများ (၁၀%)။ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းထုတ်လုပ်မှုတွင် ပေးသွင်းမှု ကြားဖြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရန်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း အောက်တွင် ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရသည့် အချက်များကို အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း အတောအခါအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ အောက်တိုဘာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၁-၂၄ ရက်မှာ စုစည်းခဲ့သည်။
PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး economics@ihsmarkit.com သို့ ဆက်သွယ်ပါ။

*ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းများ။

မသက်ဆိုင်ကြောင်း ကြေညာချက်

ဤနေရာတွင် ဖော်ပြထားသည့် အတောအခါ ဥပဒေစည်းဆိုင်ရာ မူဝါဒများကို IHS Markit မှ ပိုင်ဆိုင်သည့် သို့မဟုတ် လိုင်စင်ရထားသည်။ ပါရှိသည့် အတော အစိတ်စိတ်များကို မိတ္တူ ကူးယူခြင်း၊ မြှင့်နှိုင်းခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် အခြားပုံစံဖြင့် အသုံးပြုမှု အပါအဝင် ယင်းတို့သည် တန်ဖိုးရှိသော အချက်အလက်များကို ဖန်တီးရာတွင် အထောက်အကူပြုနိုင်ပါသည်။ IHS Markit ထံမှ ကြိုတင် သဘောတူညီချက် မရှိလျှင် တားမြစ်ထားသည်။ IHS Markit သည် ဤနေရာတွင် ဖော်ပြထားသည့် အကြောင်းအရာ သို့မဟုတ် အချက်အလက်များ ("အတော") အတောအကျ အမှားများ၊ မှတ်တမ်းများ၊ ချွန်လုပ်မှုများ သို့မဟုတ် ကြွေးမြီများ သို့မဟုတ် ယင်းတို့ကို အခြေခံပြီး ဆောင်ရွက်မှုများ အတွက် သို့မဟုတ် ဆက်လက်လျက် မည်သို့ပင် တာဝန်ခံမှု၊ တာဝန် သို့မဟုတ် ကာကွယ်ရေး မရှိပါ။ မည်သည့် အခြေအနေမျိုးတွင်မူ အတောကို အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အထူး မဝတ်တံဆိပ် သို့မဟုတ် နောက်ဆက်တွဲနှစ်ခုမှ များအတွက် IHS Markit အား အရေးဆို မရနိုင်။ IHS Markit သည် Markit Economics Limited ၏ မှတ်ပုံတင်ထားသော သို့မဟုတ် လိုင်စင် ရယူထားသော အမှတ်တံဆိပ်များ ဖြစ်ပါသည်။ IHS Markit သည် IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် မြေပြားချက်များ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်ထပ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် မြေပြားချက်များကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အခြားကုမ္ပဏီ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည်ပ ဝိတ်ချရသည့် ဆုံးဖြတ်ချက်များ ရယူစေနိုင်ရန် နှစ်ပိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်းများ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြားကုမ္ပဏီများနှင့် ထုတ်ကုန်အမည်များအားလုံးတို့သည် သက်ဆိုင်ရာပိုင်ရှင်များ၏အမှတ်တံဆိပ်များဖြစ်နိုင်ပါသည်။ © 2019 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

IHS Markit ၏သတင်းထုတ်ပြန်ချက်များကို ရယူရန်လိုလားပါက ကျေးဇူးပြု၍ joanna.vickers@ihsmarkit.com သို့ E-Mail ပို့ပါ။ ကမ္ဘာတိုက်၏ သီးသန့် မူဝါဒကို ဖတ်ကြားရန် ဤနေရာတွင် [Click လုပ်ပါ။](#)

PMI အကြောင်း

ထည့်တန်းယူရေးဖန်တော့များ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုနိုအတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး ဖောင်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဖော်ထုတ်ချက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ရယူတိုးတက်ကြည့်ရှုသူ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

